

ႃႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	4
-ထိုနောက်-မှ	-ထိုမျိုးသို့	ချောင်းမမြောင်းသူ	သင်တို့	ကကြွကပြော	ဟူ၍	သူတို့	-နှင့်ပညတ်လ၏	
		H0693		H7200	H0559	H0853	H0680	

: ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	
အဆင်သင့်	သင်တို့အလုံးစုံ	-နှင့်ဖက်ပြော	အလွန်	-ထိုမျိုး	-မှ	ဝေးဝေးလွင့်ကကြွ	မ	-ထိုမျိုး၏
	H3605	H1961	H3966			H7368	H0408	

သင်တို့သည် ထိုမျိုးကို တိုက်ခင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နကေပြော။ မြို့ဝေးဝေးခွာ၍ မသွား ကကြွ။ တညီတညွတ်တည်း အသင့်နကေပြော။

ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	5
-နှင့်ဖက်လိမ့်မည်	-ထိုမျိုး	-သို့	ချဉ်းကပ်မည်	ငါ-နှင့်	-ထို	လူများ	-နှင့်အလုံးစုံ-ထို	-နှင့်ငါ
H1961		H0413	H7126	H0854			H3605	H0589

: ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	
-ထိုရှေး-မှ	-နှင့်ပခြားကမြည်	-ထိုအရင်	-ထိုကဲ့သို့	ကျွန်ုပ်တို့-ထိုဆီးကျိန်	ထွက်ကကြွမိမ့်မည်	-ထိုအချိန်		
H6440	H5127	H7223		H7125	H3318			

ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခင်းငှါ ထွက်လာကပြောအခါ၊ ငါတို့သည် သူတို့ရှေးမှာ ပခြားကမြည်။

ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	6
-ထိုမျိုး	-မှ	သူတို့	ဆွဲထုတ်မိ	-ထိုတိုင်အောင်	ကျွန်ုပ်တို့-ထိုနောက်-မှ	-နှင့်ထွက်ကကြွမိမ့်မည်	
		H0853	H5423	H5704		H3318	

: ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	
-ထိုရှေး-မှ	-နှင့်ပခြားကမြည်	-ထိုအရင်	-ထိုကဲ့သို့	-ထိုရှေး-မှ	ပခြားနသေသည်	ပခြားကကြွမိမ့်မည်	အကကြောင်းမူကား
H6440	H5127	H7223		H6440	H5127	H0559	

သူတို့လည်း လိုက်ခင်းငှါ မြို့ပြောထွက်၍၊ မြို့နှင့်ကွာမှန်းကိုမသိဘဲ ခွါ၍ လိုက်ကကြွမိမ့်မည်။ အကကြောင်း မူကား၊ သူတို့ရှေးမှာ ငါတို့သည် ပခြားသောအခါ၊ ယမန်ကဲ့ သို့ ငါတို့ရှေးမှာ ပခြားကပြော သူတို့ဆိုကကြွမိမ့်မည်။

ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	7
-နှင့်ပခြားတစ်မူမည်	-ထိုမျိုး	—	-နှင့်သိမ်းယူကပြော	-ထိုချောင်းမမြောင်း-မှ	ထကပြော	-နှင့်သင်တို့	
H5414		H0853	H3423	H0693			

: ႃႃႃ	ႃႃႃ	ႃႃႃ	
သင်တို့-ထိုလက်-၌	-ထိုဘုရားသခင်	ထာဝရဘုရား	
H3027	H0430	H3068	

ထိုအခါ သင်တို့သည် ကင်းထိုးလျက် နရောအ ရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တစ်မူမည်။

ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	8
မီး-၌	-ထိုမျိုး	—	မီးရုံကပြော	-ထိုမျိုး	—	သင်တို့ဖမ်းယူ-၌	-နှင့်ဖက်လိမ့်မည်
H0784		H0853	H3341	H0853		H8610	H1961

: ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	ႃႃႃ	
သင်တို့	ပညတ်လပေါ်	ကကြွကပြော	ပပြောပြော	ထာဝရဘုရား-၏	-ထိုနတ်ကပတ်-ကဲ့သို့	
H0853	H6680	H7200		H3068	H1967	

တိုက်၍ အဆင်သောအခါ မြို့ကို မီးရုံကပြော။ ထာဝရဘုရားမိန့်တစ်မူသည်အတိုင်း ပပြောပြော။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလ၏။

17	<table border="0"> <tr> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> </tr> <tr> <td>-ထိုနောက်-မှ</td> <td>ထွက်ကြွေ</td> <td>မ</td> <td>-ထို</td> <td>-နှင့်ဗသေလ</td> <td>-ထိုအာဏ-၌</td> <td>ယောက်ျား</td> <td>ကျန်ရစ်</td> <td>-နှင့်မ</td> </tr> <tr> <td></td> <td>H3318</td> <td>H3808</td> <td></td> <td>H1008</td> <td>H5857</td> <td>H0376</td> <td>H7604</td> <td>H3808</td> </tr> </table>	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	-ထိုနောက်-မှ	ထွက်ကြွေ	မ	-ထို	-နှင့်ဗသေလ	-ထိုအာဏ-၌	ယောက်ျား	ကျန်ရစ်	-နှင့်မ		H3318	H3808		H1008	H5857	H0376	H7604	H3808
ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ																				
-ထိုနောက်-မှ	ထွက်ကြွေ	မ	-ထို	-နှင့်ဗသေလ	-ထိုအာဏ-၌	ယောက်ျား	ကျန်ရစ်	-နှင့်မ																				
	H3318	H3808		H1008	H5857	H0376	H7604	H3808																				

18	<table border="0"> <tr> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> </tr> <tr> <td>ကုသရလေ</td> <td>-ထိုနောက်-မှ</td> <td>-နှင့်လိုက်ကကြို</td> <td>ဖွင့်ထားသေ</td> <td>-ထိုမျှ</td> <td>—</td> <td>-နှင့်စွန့်ပစ်ကကြို</td> <td>ကုသရလေ</td> </tr> <tr> <td>H3478</td> <td></td> <td>H7291</td> <td></td> <td></td> <td>H0853</td> <td></td> <td>H3478</td> </tr> </table>	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ကုသရလေ	-ထိုနောက်-မှ	-နှင့်လိုက်ကကြို	ဖွင့်ထားသေ	-ထိုမျှ	—	-နှင့်စွန့်ပစ်ကကြို	ကုသရလေ	H3478		H7291			H0853		H3478
ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ																		
ကုသရလေ	-ထိုနောက်-မှ	-နှင့်လိုက်ကကြို	ဖွင့်ထားသေ	-ထိုမျှ	—	-နှင့်စွန့်ပစ်ကကြို	ကုသရလေ																		
H3478		H7291			H0853		H3478																		

ကုသရလေအမျိုးသားတို့ကို မလိုက်ဘဲ၊ အာဏ မှီ၌ ဗသေလမျှ၌ ယောက်ျားတယောက်မျှ မနေ၊ မှီကို လှုပ်ထားလျက် ကုသရလေအမျိုးသားတို့ကို လိုက် ကကြို။

18	<table border="0"> <tr> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> </tr> <tr> <td>သင်-ထိုလက်-၌</td> <td>-ထို</td> <td>-ထိုလို-၌</td> <td>ဆန့်ထုတ်လေ</td> <td>ယရေ</td> <td>-သို့</td> <td>ထာဝရဘုရား</td> <td>-နှင့်ပခြာတစ်မူလ၏</td> </tr> <tr> <td>H3027</td> <td></td> <td>H3591</td> <td>H5186</td> <td>H3091</td> <td>H0413</td> <td>H3068</td> <td>H0559</td> </tr> </table>	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	သင်-ထိုလက်-၌	-ထို	-ထိုလို-၌	ဆန့်ထုတ်လေ	ယရေ	-သို့	ထာဝရဘုရား	-နှင့်ပခြာတစ်မူလ၏	H3027		H3591	H5186	H3091	H0413	H3068	H0559
ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ																		
သင်-ထိုလက်-၌	-ထို	-ထိုလို-၌	ဆန့်ထုတ်လေ	ယရေ	-သို့	ထာဝရဘုရား	-နှင့်ပခြာတစ်မူလ၏																		
H3027		H3591	H5186	H3091	H0413	H3068	H0559																		

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
-ထိုလို-၌	ယရေ	-နှင့်ဆန့်ထုတ်လ၏	ပေးအပ်မည်	သင်-ထိုလက်-၌	အကခြင်းမူကား	-ထိုအာဏ	-သို့
H3591	H3091	H5186	H5414	H3027		H5857	H0413

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
-ထိုမျှ	-သို့	သူ-ထိုလက်-၌	-ထို
	H0413	H3027	

ထာဝရဘုရားကလည်း၊ သင်ကိုင်သေလို့ကို အာဏမှီ၌ ရှယ်လေ။ ထိုမျှကို သင်လက်သို့ ငါအပ် မည်ဟု ယရေအား မိန့်တစ်မူသည်အတိုင်း၊ ယရေ သည် မိမိကိုင်သေလို့ကို ထိုမျှ၌ ရှယ်လေ၏။

19	<table border="0"> <tr> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> </tr> <tr> <td>လက်</td> <td>-ထိုဆန့်ထုတ်-၌</td> <td>-နှင့်ပခြားကကြို</td> <td>-ထိုနရော-မှ</td> <td>အလျင်အမန်</td> <td>ထလ၏</td> <td>-နှင့်-ထိုချောင်းမခြင်းသူ</td> </tr> <tr> <td>H3027</td> <td>H5186</td> <td>H7323</td> <td>H4725</td> <td>H4120</td> <td></td> <td>H0693</td> </tr> </table>	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	လက်	-ထိုဆန့်ထုတ်-၌	-နှင့်ပခြားကကြို	-ထိုနရော-မှ	အလျင်အမန်	ထလ၏	-နှင့်-ထိုချောင်းမခြင်းသူ	H3027	H5186	H7323	H4725	H4120		H0693
ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ																
လက်	-ထိုဆန့်ထုတ်-၌	-နှင့်ပခြားကကြို	-ထိုနရော-မှ	အလျင်အမန်	ထလ၏	-နှင့်-ထိုချောင်းမခြင်းသူ																
H3027	H5186	H7323	H4725	H4120		H0693																

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
မီး-၌	-ထိုမျှ	—	-နှင့်မီးရှို့ကကြို	-နှင့်အလျင်စလိုလုပ်ကကြို	-နှင့်သိမ်းယူကကြို	-ထိုမျှ	-နှင့်ဝင်ကကြို
H0784		H0853	H3341		H3920		H0935

ရှယ်သေအခါ၊ ကင်းတပ်သားတို့သည် ချက် ခြင်းထ၍ အလျင်အမန်ပခြားလျက် မှီ၌သို့ဝင်မိလျှင်၊ ကြီးစား၍ သိမ်းယူပခြား မီးရှို့ကကြို။

20	<table border="0"> <tr> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> <td>ᠠᠨᠠ</td> </tr> <tr> <td>မီးခိုး</td> <td>တက်လ၏</td> <td>-နှင့်ကကြို</td> <td>-နှင့်မခြားကကြို</td> <td>သူတို့-ထိုနောက်-မှ</td> <td>-ထိုအာဏ</td> <td>-ထိုလူတို့-၏</td> <td>-နှင့်လှည့်ကကြို</td> </tr> <tr> <td>H6227</td> <td>H5927</td> <td>H2009</td> <td>H7200</td> <td></td> <td>H5857</td> <td>H0376</td> <td>H6437</td> </tr> </table>	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	မီးခိုး	တက်လ၏	-နှင့်ကကြို	-နှင့်မခြားကကြို	သူတို့-ထိုနောက်-မှ	-ထိုအာဏ	-ထိုလူတို့-၏	-နှင့်လှည့်ကကြို	H6227	H5927	H2009	H7200		H5857	H0376	H6437
ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ																		
မီးခိုး	တက်လ၏	-နှင့်ကကြို	-နှင့်မခြားကကြို	သူတို့-ထိုနောက်-မှ	-ထိုအာဏ	-ထိုလူတို့-၏	-နှင့်လှည့်ကကြို																		
H6227	H5927	H2009	H7200		H5857	H0376	H6437																		

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
-နှင့်ထိုဘက်	ဤဘက်	-ထိုပခြားရန်	လက်	သူတို့-၌	ရှိ	-နှင့်မ	-ထိုမိုးကောင်းကင်-သို့
H2008	H2008	H5127	H3027		H1961	H3808	H8064

ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ	ᠠᠨᠠ
-ထိုလိုက်နှင့်သူ	-သို့	လှည့်ပခြားလ၏	-ထိုတေ	-ထိုပခြားနသေ	-နှင့်-ထိုလူများ
H7291	H0413	H2015		H5127	

အာဏမှီ၌သားတို့သည် ပခြားကကြို၍၊ မှီကို လင်သေ မီး၏အခိုးသည် မိုးကောင်းကင်သို့ တက် လျက်ရှိသည်ကို မခြားသေအခါ၊ အဘယ်အရပ်ကိုမျှ ပခြား ခြင်းငှါ မတတ်စွမ်းနိုင်ကကြိုတေသို့ပခြားသေသူတို့သည် လည်း လိုက်သေသူတို့ကို ပခြားလှန်၍ တိုက်ကကြို။

בְּאֵר -ထိုချောင်းမမြင်းသူ H0693	לְבָר ဖမ်းမိလ၏ H3920	בְּ- -ထိုအကခြင်းမူကား -	רָאָה မမြင်ကြ H7200	לְאָשִׁי ကုသရလေ H3478	וְ- -နှင့်အလုံးစုံ-ထို H3605	וַיִּשְׁוּ -နှင့်ယရေ H3091	21
וַי -နှင့်လုပ်ကံကြ H5221	וַיִּשְׁוּ -နှင့်ပန္နိလှည့်က H7725	וַיִּעַ -ထိုမိုး၏ -	וַיִּשְׁ မီးခိုး H6227	וַיִּעַ တက်လ၏ H5927	וַי -နှင့်-ထိုအကခြင်းမူကား -	וַיִּעַ -ထိုမိုး -	H0853
					וַיִּעַ -ထိုအက H5857	וַיִּשְׁ -ထိုလူတို့ H0376	H0853

ကင်းတပ်သားတို့သည် မြေကြိုရ၍ မြေ၌ မီးခိုး တက်လျက် ရှိသည်ကို ယရေနှင့် ကုသရလေအမျိုးသား အပေါင်းတို့သည် မမြင်လျှင်၊ တဖန် ပန္နိလှည့်၍ အကုန်မျိုးသားတို့ကို တိုက်သတ်ကြ၏။

וַיִּשְׁ ကုသရလေ-သို့ H3478	וַיִּ -နှင့်ဖက်ကြ H1961	וַיִּ သူတို့-ထိုဆီးကျခြင်း H7125	וַיִּ -ထိုမိုး -	וַי -မှ -	וַי ထွက်ကြ H3318	וַי -နှင့်ကြည့်သူတို့ H0428	22
וַי -ထိုတိုင်အောင် H5704	וַי သူတို့ H0853	וַי -နှင့်လုပ်ကံကြ H5221	וַי ထိုဘက်-မှ H2088	וַי -နှင့်ကြည့်သူတို့ H0428	וַי ကြည့်ဘက်-မှ H2088	וַי ကြည့်သူတို့ H0428	၎င်း -ထိုအလယ်-၌ H8432
			וַי : ဖါလုံ -နှင့်လွတ်မမြောက်သူ -	וַי ကျန်ကြီး H8300	וַי လုံ -	וַי ကျန်ရစ်စေ H7604	မ H1115

အခြားသောသူတို့သည်လည်း မြေပြဲကထွက်၍ တိုက်သောကခြင်း ကုသရလေအမျိုးသားတို့သည် အကုန် လူတို့ကို ညှပ်၍ တိုက်သဖြင့် တယောက်ကိုမျှမလွတ် မကျန်ကြီးစေခြင်းငှါ လုပ်ကံကြ၏။

וַי ယရေ H3091	וַי -သို့ H0413	וַי သူ H0853	וַי -နှင့်ဆောင်ခဲ့ကြ H7126	וַי အသက်ရှင်လျက် -	וַי ဖမ်းကြ H8610	וַי -ထိုအက-၏ H5857	וַי -ထိုမင်း H4428	၎င်း -နှင့် H0853	23
-------------------------------------	---------------------------------------	------------------------------------	--	--------------------------	--	--	--	---	----

အကုန်မင်းကို အရှင်ဘမ်း၍ ယရေထံသို့ ဆောင်ခဲ့ကြ၏။

וַי -ထိုအက H5857	וַי နသုတို့-၏ H3427	וַ- အလုံးစုံ-ထို H3605	וַ- -	וַ -ထိုသတ်ဖက်ခြင်း H2026	וַ ကုသရလေ H3478	וַ -ထိုပိုးဆိုး-၌ H3615	وַ -နှင့်ဖက်လ၏ H1961	24
וַ- -ထိုစား-၏ခြင်း-သို့ H6310	وַ သူတို့အလုံးစုံ H3605	וַ -နှင့်ကျကြ H5307	וַ -ထို-၌ -	וַ လိုက်ကခြေ H7291	וַ -ထို -	וַ -ထိုတစ်-၌ -	၎င်း -ထိုလယ်-၌ -	
וַ -နှင့်လုပ်ကံကြ H5221	וַ -ထိုအက H5857	וַ ကုသရလေ H3478	وַ အလုံးစုံ-ထို H3605	וַ -နှင့်ပန္နိလှည့်က H7725	וַ ကုန်ဆုံး H8552	וַ -ထိုတိုင်အောင် H5704	၎င်း ဓား H2719	
					וַ : ဝန် ဓား H2719	وַ -ထိုစား-၏ခြင်း-သို့ H6310	၎င်း -ထိုမိုး H0853	

ကုသရလေအမျိုးသားတို့သည် လွင်ပြင်၌၎င်း၊ လိုက်ရှာရာ တစ်၌၎င်း၊ အကုန်မျိုးသားအပေါင်းတို့ကို လုပ်ကံ၍ ထားဖက် အကုန်အစင်သုတ်သင်ပေး၊ တဖန် မြေပြဲပန္နိလှည့် ထားဖက် လုပ်ကံကြ၏။

ယနေ့တိုင် အောင်ရှိ၏။

လှူဒါန်း ကုသရလေ H3478	ကုသရလေ -ထိုဘုရားသခင်-၏ H0430	ထာဝရဘုရား-သို့ H3068	ယဇ်ပလုလင် H4196	ယရှေ H3091	တည်ဆောက်လ၏ H1129	ထိုအခါ	30
---	--	---	------------------------------------	-------------------------------	-------------------------------------	--------	----

: လှူဒါန်း
ဗေလ
-ထိုတောင်-၌
[H2022](#)

ထိုအခါ ယနေ့သည်၊ ဗေလတောင်ပေါ်မှာ ကုသရလေအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့၊ ယဇ်ပလုလင်ကို တည်လ၏။

လှူဒါန်း ကုသရလေ-၏ H3478	ဘုရား -ထိုသားတို့ H0430	ထာဝရဘုရား-၏ H3068	ကျွန်း -ထိုကျွန်း H5650	မေရု H4872	ပညတ်လသေ H6680	-ထိုကဲ့သို့	31
---	---	--------------------------------------	---	-------------------------------	----------------------------------	-------------	----

ပဉ္စိစုံသေ H8003	ကျောက်ခဲများ H0068	ယဇ်ပလုလင် H4196	မေရု H4872	-ထိုတရားတော်-၏ H8451	-ထိုစာစောင်-၌ H3789	-ထိုရူးထူးသေ-ကဲ့သို့
-------------------------------------	---------------------------------------	------------------------------------	-------------------------------	---	--	----------------------

မီးရှို့ရာယဇ် H5927	သူ-ထိုအပေါ်-၌	-နှင့်ပူဇော်ကခြာ H5927	သံ H1270	သူတို့-ထိုအပေါ်-၌	လွင့်ခတ် H3808	-ထို
--	---------------	---	-----------------------------	-------------------	-----------------------------------	------

: မိတ်သဟာရယဇ်
[H8002](#)

ကျွန်း
-နှင့်ပူဇော်ကခြာ
[H2076](#)

ထာဝရဘုရား-သို့
[H3068](#)

ထာဝရဘုရား၏ ကျွန်းမေရုသည်၊ ကုသရလေ လအမျိုးသားတို့ကို မှာထား၍ မေရု၏ ပညတ်တံကျမ်း၌ ရူးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သေ ကျောက်တို့ဖြင့် ယဇ်ပလုလင်ကို တည်၍၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်၊ မိသဟာယ ယဇ်တို့ကို ပူဇော်ကခြာ။

ထာဝရဘုရား-၏ H8451	-ထိုမိတ်တူ H4932	- H0853	-ထိုကျောက်ခဲများ H0068	-ထိုအပေါ်-၌ H8033	ထိုနရေ-၌ H3789	-နှင့်ရူးလ၏	32
--------------------------------------	-------------------------------------	----------------------------	---	--------------------------------------	-----------------------------------	-------------	----

လှူဒါန်း ကုသရလေ-၏ H3478	ဘုရား -ထိုသားတို့	ကျွန်း -ထိုကျွန်း-၌ H6440	ရူးလသေ H3789	-ထို H4872
---	----------------------	---	---------------------------------	-------------------------------

ယနေ့သည်လည်း၊ ထိုကျောက်ပေါ်၌ မေရု၏ ပညတ်တရားကို ကုသရလေအမျိုးသားတို့ရှုမှတ် ရူးကူးလ၏။

၂၅၅၅ -နှင့်-ထိုတရားသူကြီးများ H8199	၂၅၅၅ -နှင့်-ထိုတရားများ H7860	၂၅၅၅ -နှင့်-ထိုအသက်ကြီးသူများ H2205	၂၅၅၅ ကုသရလေ H3478	၂၅၅၅ -နှင့်အလုံးစုံ-ထို H3605	၂၅၅၅ ထိုယဇ်ပုရဗဟိတ်များ H3548	၂၅၅၅ -ထိုရှေး-၌ H5048	၂၅၅၅ -ထိုသတေ့တာတစ်-သို့ H0727	၂၅၅၅ -နှင့်ထိုဘက်-မှ H2088	၂၅၅၅ ကြိုဘက်-မှ H2088	၂၅၅၅ ရပ်နသေခ H5975		
၂၅၅၅ ထာဝရဘုရား-၏ H3068	၂၅၅၅ -ထိုပဋိညာဉ် H1285	၂၅၅၅ -ထိုသတေ့တာတစ် H0727	၂၅၅၅ -ထိုထမ်းသူများ H5375	၂၅၅၅ -ထိုလဝေသားများ H3881	၂၅၅၅ ဂရိဇိမ် H1630	၂၅၅၅ -ထိုတောင် H2022	၂၅၅၅ -ထိုမျက်နှာ H4136	၂၅၅၅ -သို့ H0413	၂၅၅၅ တစ်ဝက် H2677	၂၅၅၅ -ထိုနိုင်ငံသား-ကဲ့သို့ H0249	၂၅၅၅ -ထိုတစ်ပါးအမျိုးသား-ကဲ့သို့ H1616	
၂၅၅၅ -ထိုကျွန် H5650	၂၅၅၅ မဓာရဇ H4872	၂၅၅၅ ပညတ်လသေခ H6680	၂၅၅၅ -ထိုကဲ့သို့ H2022	၂၅၅၅ ဗေလ H4136	၂၅၅၅ -ထိုတောင် H0413	၂၅၅၅ -သို့ H4136	၂၅၅၅ -နှင့်-ထိုတစ်ဝက် H2677	၂၅၅၅ :ကုသရလေ H7223	၂၅၅၅ ကုသရလေ H3478	၂၅၅၅ -ထိုလူများ H0853	၂၅၅၅ - H1288	၂၅၅၅ -ထိုကောင်းချီးပေးရန် H3068

ကုသရလေအမျိုးသားတို့ကို ကောင်းကျိုးပေး ခြင်း အလိုငှါ၊ ထာဝရဘုရား၏ကျွန် မဓာရဇမှထားခဲ့ သည်အတိုင်း၊ ကုသရလေအမျိုး အသက်ကြီး ဗိုလ်မင်း၊ တရားသူကြီးအမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရဗ ဟိတ် လဝေသားထမ်းသခ ထာဝရဘုရား၏ ပဋိညာဉ်သတေ့တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက်၊ ဂရိဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဗေလ တောင်ပေါ်မှာ တဝက်တို့သည် နုကေပြု၍၊

၂၅၅၅ -ထိုတရားတစ်-၏ H8451	၂၅၅၅ -ထိုစကားများ H1697	၂၅၅၅ အလုံးစုံ-ထို H3605	၂၅၅၅ - H0853	၂၅၅၅ ဖတ်လ၏ H7121	၂၅၅၅ ထို H1293	၂၅၅၅ -နှင့်-ထိုနောက် H1293
၂၅၅၅ -ထိုတရားတစ် H8451	၂၅၅၅ -ထိုစာစောင်-၌ H3789	၂၅၅၅ -ထိုရင်းထားသခ H3605	၂၅၅၅ -ထိုကဲ့သို့-အလုံးစုံ H3605	၂၅၅၅ -နှင့်-ထိုကျိန်ခြင်း H7045	၂၅၅၅ -ထိုကောင်းချီးမငှါလ H1293	

ပညတ်တိကျမ်း၌ ရင်းထားသမျှသခ ကောင်းကျိုးမငှါလစကားနှင့် ကျိန်ခြင်းအမငှါလစကား တည်းဟူ သခ တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လ၏။

၂၅၅၅ ယရေ H3091	၂၅၅၅ ဖတ် H7121	၂၅၅၅ မ H3808	၂၅၅၅ -ထို H4872	၂၅၅၅ မဓာရဇ H6680	၂၅၅၅ ပညတ်လသေခ H3605	၂၅၅၅ -ထို H3605	၂၅၅၅ -ထိုအလုံးစုံ-မှ H1697	၂၅၅၅ စကား H1961	၂၅၅၅ ရို H3808	၂၅၅၅ မ H3808
၂၅၅၅ -နှင့်-ထိုကလေးငယ်များ H2945	၂၅၅၅ -နှင့်-ထိုအမျိုးသမီးများ H0802	၂၅၅၅ ကုသရလေ-၏ H3478	၂၅၅၅ -ထိုပရိသတ် H6951	၂၅၅၅ အလုံးစုံ-ထို H3605	၂၅၅၅ -ထိုရှေး-၌ H5048	၂၅၅၅ - H7130	၂၅၅၅ :ဓဘုရား H1980	၂၅၅၅ -ထိုသွားနသေခ H1980	၂၅၅၅ -နှင့်-ထိုတစ်ပါးအမျိုးသား H1616	

မဓာရဇသည် မဓာရဇမှထားသခ စကားတ ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တကျွန်းနိုင်ငံသား ပါသခ ကုသရလေအမျိုးသား ပရိတ်သတ်အပေါင်းတို့ ရှုမှ အကုန်အစင် ဘတ်ရွတ်လ၏။